



## ကုန်သည်များ သိရှိလိုက်နာရန်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်၏ KBZPay ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုများကို အသုံးပြုမည့် ကုန်သည်များအနေဖြင့် အောက်တွင် ဖော်ပြထားသော စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အတိအကျလိုက်နာကြရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်းလ်ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုအား မည့်သည့်ကုန်သည်အဖြစ်ဆောင်ရွက်ရန် တောင်းခံခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းများသည် သို့မဟုတ် ယင်းအား ကုန်သည်ကိုယ်စား အခြားသူတစ်ဦးဦးအား အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် ကုန်သည်အနေဖြင့် အခါအားလျော်စွာပြောင်းလဲနိုင်သည်ဖြစ်သော ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု ဝန်ခံအသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းပင်ဖြစ်သည်။

### ၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အောက်ဖော်ပြပါ အဓိပ္ပာယ်အသုံးအနှုန်းများသည် ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဤနေရာတွင် ရည်ညွှန်းထားသော မည်သည့်စာရွက်စာတမ်းကိုမဆို အသုံးပြုသောအခါတွင် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်သည်-

- ၁။၁။ "သဘောတူညီချက်" ဆိုသည်မှာ စာချုပ်ဝင်များအကြား ပြုလုပ်ချုပ်ဆိုထားသည့် ယခု ကုန်သွယ်မှု သဘောတူညီချက်ဆိုင်ရာ စာချုပ်နှင့် အတူ ပူးတွဲပါရှိသည့် နောက်ဆက်တွဲများ၊ ကုန်သည် လုပ်ငန်းစဉ်ဆိုင်ရာ လျှောက်လွှာဖောင်ပုံစံ တို့အား ဆိုလိုခြင်းဖြစ်သည်။
- ၁။၂။ "စစ်မှန်ကြောင်းသက်သေ၊ အထောက်အထားပြသခြင်း" ဆိုသည်မှာ အသုံးပြုသူမှ တစ်ခါသုံးလျှို့ဝှက်သင်္ကေတ (OTP)ဖြင့် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြသသည့် လုပ်ငန်းစဉ်လုပ်ဆောင်ခြင်းအား ဆိုလိုသည်။
- ၁။၃။ "App" ဆိုသည်မှာ အသုံးပြုသူမှ mobile device တစ်ခုသို့ Application အား download လုပ်၍ ထည့်သွင်း အသုံးပြုခြင်း ကို ဆိုလိုသည်။
- ၁။၄။ "အလုပ်ဖွင့်ရက်" ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေနေ့၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် ဘဏ် ပိတ်ရက်မဟုတ်သည့် နေ့ရက်များကိုဆိုလိုခြင်းဖြစ်သည်။
- ၁။၅။ "ဘဏ်ငွေစာရင်း" ဆိုသည်မှာ ကုန်သည်၏ သက်ဆိုင်ရာ ကမ္ဘောဇဘဏ်ငွေစာရင်း ကို ဆိုလိုသည်။ (အကယ်၍ ရှိပါက)



- ၁၂၆။ **"ငွေလွှဲမှုအတွက် ဘဏ်၏ အဖိုးအခ"** ဆိုသည်မှာ ကုန်သည်၏ KBZPay ရှိလက်ကျန်ငွေအား ကုန်သည်၏ မည်သည့် ဘဏ်ငွေစာရင်းကိုမဆို လွှဲပြောင်းခြင်း သို့မဟုတ် ကုန်သည်၏ ဘဏ်ငွေစာရင်းသို့ အသုံးပြုသူမှ အခကြေးငွေပေးချေခြင်းအား ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးရာတွင် ငွေလွှဲဝန်ဆောင်မှုအား ကုန်သည်သို့ဆောင်ရွက်ပေးခြင်းအတွက် ကမ္ဘောဇဘဏ်မှ ကောက်ခံသည့် အဖိုးအခကိုဆိုလိုသည်။
- ၁၂၇။ **"ဗဟိုဘဏ်"** ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုလိုသည်။
- ၁၂၈။ **"အဖိုးအခပြန်လည်ပေးအပ်ခြင်း"** ဆိုသည်မှာ အသုံးပြုသူအနေဖြင့် ၎င်း၏ကိုယ်တိုင်လုပ်ဆောင်ချက် မဟုတ်ဘဲ အခြားသူတစ်ဦးတစ်ယောက်မှ တရားမဝင် လုပ်ဆောင်သည့်အခါတွင် ကမ္ဘောဇဘဏ်သို့ ၎င်းဆုံးရှုံးသွားသည့်ငွေများ ပြန်လည်ပေးဆပ်စေရန် တောင်းဆိုခြင်းကိုဆိုလိုသည်။
- ၁၂၉။ **"လျှို့ဝှက် သတင်းအချက်အလက်"** ဆိုသည်မှာ မည်သည့် စာရွက်စာတမ်းများမဆို၊ သတင်းအချက်အလက် ဒေတာ သို့မဟုတ် အများပြည်သူမှ သာမန်အားဖြင့် သိရှိနိုင်ခြင်းမရှိသော ကမ္ဘောဇဘဏ်၏ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များပါဝင်ပြီး ကိုင်တွယ်၍ရသည်ဖြစ်စေ၊ ကိုင်တွယ်၍မရသည်ဖြစ်စေ၊ အမြင်အာရုံဖြင့်ဖြစ်စေ အီလက်ထရောနစ် စနစ်သုံး၊ ယခု သို့မဟုတ် အနာဂတ် ဆိုင်ရာ သတင်းအချက်အလက်များ ဖြစ်သည့် (က) ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ၊ (ခ) နည်းပညာဆိုင်ရာ သတင်းအချက်အလက်များသာပါဝင်သည်ဟု ကန့်သတ်ထားခြင်းမရှိဘဲ သုတေသနဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းများ၊ သတင်းအချက်အလက် ဒေတာဆိုင်ရာ၊ ဒီဇိုင်းဆိုင်ရာနှင့် သိပ္ပံ၊ နည်းပညာဆိုင်ရာများ၊ (ဂ) စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များသာ ပါဝင်သည်ဟု ကန့်သတ်ထားခြင်းမရှိဘဲ လုပ်ငန်းစီမံခန့်ခွဲမှုများ၊ အစီအစဉ်ရေးဆွဲခြင်းများ၊ ဈေးကွက်ရှာဖွေခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ကမ္ဘောဇဘဏ်မှ ကုန်သည်အား ထုတ်ဖော် ပေးအပ်ထားသော ဝန်ဆောင်မှုလုပ်ငန်းများ၊ (ဃ) မည်သည့် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိကဆိုင်ရာ သတင်း အချက်အလက်/ဒေတာ များ၊ (င) ယခုလက်ရှိ စာချုပ်မချုပ်ဆိုခင် ဖြစ်စေ သို့မဟုတ် ချုပ်ဆိုပြီး ဖြစ်စေ၊ ယခုလက်ရှိစာချုပ်နှင့် ပတ်သတ်ဆက်နွှယ်နေပြီး ကုန်သည် အနေဖြင့် သိရှိခွင့်ရှိသည့် အားလုံးသော သတင်းအချက်အလက် နှင့် ဒေတာများ၊ (စ) လျှို့ဝှက် သို့မဟုတ် ပိုင်ဆိုင်မှုနှင့် ပတ်သတ်သော အယူအဆများ အားလုံး၊ စာရွက်စာတမ်းများ၊ အစီရင်ခံစာများ၊ စာရင်းအင်းများ၊ ဖိုင်တွဲများ၊ ဒေတာ၊ အသေးစိတ်ဖော်ပြချက်များ၊ အစီအစဉ်ဇယားများ၊ ဒေတာသိမ်းဆည်းသည့် နေရာများ၊ ဒေတာ သိုမှီးထားသည့် ဖိုင်များ၊ တီထွင်ဆန်းသစ်မှုများ၊





သတင်းအချက်အလက်များ၊ နည်းပညာနှင့် ကုန်သွယ်ရေး လျှို့ဝှက်ချက်များ၊ အသိဉာဏ်ပိုင်ခွင့် မှတ်ပုံတင်ခွင့် ရရှိနိုင်သည်ဖြစ်စေ သို့မဟုတ် မှတ်ပုံတင်ခွင့် တင်သွင်းပြီးဖြစ်စေ အသိဉာဏ်ဆိုင်ရာ အချက်အလက်များကို ဆိုလိုပါသည်။

၁၁၀။ "အသုံးပြုသူ" ဆိုသည်မှာ KBZPay ကိုင်ဆောင်ထားသော မည်သူ့ကို မဆို ဆိုလိုပြီး ကုန်သည်များထံမှ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းများကို ဝယ်ယူလိုသော ဆန္ဒရှိသူ ဖြစ်၍ ၎င်း၏ KBZPayကို အသုံးပြု၍ ငွေပေးချေလိုသူ သို့မဟုတ် ကုန်သည်အား ၎င်း၏ KBZPayကို ငွေဖြည့်သွင်းစေလိုသော ဆန္ဒရှိသူဖြစ်ကာ ကုန်သည်အား လက်ငင်းငွေချေသူကို ဆိုလိုပါသည်။

၁၁၁။ "အသုံးပြုသူအဖိုးအခ" ဆိုသည်မှာ ဝယ်ယူမည့်ကုန်ပစ္စည်း/ဝန်ဆောင်မှုအတွက် အရောင်းဈေးနှုန်းကိုလည်းကောင်း သို့မဟုတ် ကုန်ပစ္စည်း/ဝန်ဆောင်မှုအတွက် ရယူခြင်းနှင့်ပတ်သက်၍ အသုံးပြုသူ၏ KBZPayမှ ကျသင့်စေမည့် အဖိုးအခဖြစ်ပြီး အသုံးပြုသူကျသင့်ရမည့် အခြားသော အခွန်အခများ၊ အကောက်ခွန်များ၊ ကုန်ကျစရိတ်များ၊ အဖိုးအခများနှင့် အသုံးစရိတ်များအားလုံးကို ဆိုလိုပါသည်။

၁၁၂။ "ကမ္ဘောဇဘဏ်" ဆိုသည်မှာ အနာဂတ်တွင် ကမ္ဘောဇဘဏ်ကထူထောင်မည့် မည်သည့်ဘဏ်ခွဲမဆိုအပါအဝင် ကမ္ဘောဇဘဏ်လီမိတက် နှင့် ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲအားလုံးကိုဆိုလိုသည်။

၁၁၃။ "KBZPay" ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ သတ်မှတ်ခန့်အပ်ထားသည့် ကုန်သည်များမှတစ်ဆင့် ၎င်းတို့၏ အသုံးပြုသူများအတွက် ပေးအပ်သွားမည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ဆိုလိုပါသည်။

၁၁၄။ "KBZPay Partner App" ဆိုသည်မှာ KBZPay ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ကုန်သည်အား စီစဉ်ပေးမည့် Application ကိုဆိုလိုခြင်း ဖြစ်ပါသည်။

၁၁၅။ "ကမ္ဘောဇဘဏ် ဝန်ဆောင်မှုများ" ဆိုသည်မှာ ကုန်သည်အတွက် ဆောင်ရွက်ပေးထားမည့် သင့်တော်သော ငွေပေးချေမှုစနစ်တစ်ခုကို ဆိုလိုပြီး၊ အဆိုပါစနစ်အား စနစ်တကျနှင့် ထိထိရောက်ရောက်ဖြင့် အသုံးပြုသူမှ ကုန်သည်သို့ ငွေပေးချေမှုပြုလုပ်နိုင်စေရန်ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ဆိုလိုပါသည်။

၁၁၆။ "KYC" ဆိုသည်မှာ ကုန်သည်အတွက် ကမ္ဘောဇဘဏ်မှသတ်မှတ်ညွှန်ကြားထားသော လိုအပ်သည့် စာရွက်စာတမ်း အပြည့်အစုံ စာရင်းဖြစ်ပြီး ကမ္ဘောဇဘဏ်၏ KYC ကုန်သည် အဖြစ် ကုန်သည်မှ လုပ်ကိုင်လိုသော ဆန္ဒရှိသည့် အချိန်တွင် ကုန်သည်မှ ပေးပို့ရမည့် စာရွက်စာတမ်းများကို ဆိုလိုပါသည်။

၁၁၇။ "MDR" ဆိုသည်မှာ KBZPayဖြင့် ငွေပေးချေမှုအား လက်ခံခြင်း ဝန်ဆောင်မှုများအတွက် ကုန်သည်အား ကမ္ဘောဇဘဏ်မှ သတ်မှတ်ကောက်ခံသော အဖိုးအခ သို့မဟုတ် ဝန်ဆောင်ခကို ဆိုလိုပါသည်။

- ၁၂၀။ "ကုန်သည် လျှောက်လွှာဖောင်ပုံစံ" ဆိုသည်မှာ ကုန်သည်မှ ဖြည့်သွင်းရမည့် ဖောင်ပုံစံကို ဆိုလိုပါသည်။
- ၁၂၁။ "မြန်မာကျပ်" ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဝင်သုံးစွဲနေသည့် ငွေကြေးစနစ်ကို ဆိုလိုသည်။
- ၁၂၂။ "POS" ဆိုသည်မှာ အရောင်းဌာနများတွင် ထားရှိမည့် ပစ္စည်းများကို ဆိုလိုပါသည်။
- ၁၂၃။ "ကုန်ပစ္စည်း" ဆိုသည်မှာ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်း/ထုတ်ကုန်၊ ဈေးကွက်ရှာဖွေခဲ့ပြီး၊ ဖြန့်ဖြူးရောင်းချခဲ့ပြီး (သို့မဟုတ်)အရောင်းဆိုင်များတွင် ကုန်သည်များမှ ၎င်းတို့၏ အသုံးပြုသူများထံသို့ ရောင်းချခဲ့ပြီးသော ပစ္စည်းဖြစ်ကာ၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် ငွေပေးချေမှုအား အသုံးပြုသူ၏ KBZPay မှ ပြုလုပ်ထားခြင်းကို ဆိုလိုပါသည်။
- ၁၂၄။ "ငွေပြန်အမ်းခြင်း" ဆိုသည်မှာ ကုန်သည်ထံမှ ဝယ်ယူခဲ့သော ထုတ်ကုန်/ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ အသုံးပြုသူများကို ကတိပေးအပ်ထားခြင်းအတိုင်း မဟုတ်ခြင်း (သို့မဟုတ်) ချွတ်ယွင်းနေခြင်း၊ မလုံလောက်ခြင်း၊ မပြည့်စုံခြင်း (နှင့်/သို့မဟုတ်) မည်သို့သော အကြောင်းပြချက်နှင့် ဖြစ်စေ စိတ်ကျေနပ်ဖွယ်ရာ မရှိခြင်းသို့မဟုတ် အသုံးပြုသူ၏ ကုန်မှာယူခြင်းများအတွက် အသုံးပြုသူမှ ပယ်ဖျက်လိုက်သောကြောင့် လည်းကောင်း ပေးချေခဲ့သော ငွေကြေး တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ငွေပေးချေခြင်းများအား အသုံးပြုသူမှ ငွေပေးချေရန် ငြင်းဆန်ခြင်း သို့မဟုတ် ငွေကြေးပြန်လည်အမ်းခိုင်းခြင်းများကို ဆိုလိုပါသည်။
- ၁၂၅။ "စာရင်းရှင်း ငွေစာရင်း" ဆိုသည်မှာ ကုန်သည်၏ KBZPay သို့မဟုတ် ဘဏ်စာရင်း (ကုန်သည်မှသတ်မှတ်ပေးထားသော)ဖြစ်ပြီး အသုံးပြုသူ၏ အဖိုးအခများကို ထိုငွေစာရင်းတွင် ကမ္ဘောဇဘဏ်မှစာရင်းရှင်းလင်းခြင်းအား ဆောင်ရွက်မည့်ငွေစာရင်းကို ဆိုလိုပါသည်။
- ၁၂၆။ "ဝန်ဆောင်မှု" ဆိုသည်မှာ အရောင်းဆိုင်တွင် ကုန်သည်မှပေးအပ်သောမည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ဆိုလိုကာ အသုံးပြုသူမှရယူခံစားနိုင်သော ဝန်ဆောင်မှုများဖြစ်ပြီး ထိုကဲ့သို့ဝန်ဆောင်ရယူခြင်းအတွက် အသုံးပြုသူ၏ KBZPayမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်ခြင်းကို ဆိုလိုပါသည်။
- ၁၂၇။ "Transaction" ဆိုသည်မှာ အသုံးပြုသူမှ ကုန်သည်ထံသို့ တောင်းဆိုသော တောင်းဆိုမှုတိုင်းကို ဆိုလိုပြီးရလဒ်အနေဖြင့် ကုန်သည်မှအသုံးပြုသူထံသို့ ထုတ်ကုန် ထောက်ပံ့မှု (သို့မဟုတ်) ဝန်ဆောင်မှုများ ထောက်ပံ့ခြင်း ငွေပေးချေမှု အကျိုးဆက်အဖြစ် ပေးအပ်ခြင်းကို ဆိုလိုပါသည်။



**၂။ ကြိုတင်သတ်မှတ်ချက်**

ကမ္ဘောဇဘဏ်လီမိတက်သည် ကုန်သည်အား အခြေခံအားဖြင့် ဝန်ဆောင်မှုများကို ကမ်းလှမ်းရန် သီးသန့်မဟုတ်သော ဝန်ဆောင်မှုများကို ကမ်းလှမ်းရန် ခန့်အပ်ထားခြင်းဖြစ်ပြီး ဤသဘောတူညီချက်ပါကာလအတွင်း ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ကမ္ဘောဇဘဏ်ကိုယ်စား ကမ်းလှမ်းရန် အထူးအခွင့်အာဏာရှိမည်ဖြစ်သည်။ ဤဝန်ဆောင်မှုများအား ရယူရန်လျှောက်ထားရာတွင် ကမ္ဘောဇဘဏ်၏ ကုန်သည်လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်သွင်း၍ ပေးပို့ရမည် ဖြစ်သည်။ ကုန်သည်အနေဖြင့် ၎င်း၏ အရောင်းဆိုင်များတွင် KBZPay ဝန်ဆောင်မှုများအား ကုန်သည်၏ကိုယ်စား အသုံးပြုနိုင်မည်ဖြစ်သည်။ အရောင်းဆိုင်များအားလုံးတွင် ပြုလုပ်သော အမှုကိစ္စမှန်သမျှတို့အတွက် ကုန်သည်မှ ဥပဒေအရ တာဝန်အပြည့်အဝ ရှိမည်ဖြစ်သည်။

**၃။ ပေါင်းစည်းခြင်း**

- ၃.၁။ ကမ္ဘောဇဘဏ်၏ ပေးချေမှု စနစ်တစ်ခုဖြစ်သည့် KBZPay အား အသုံးပြုခြင်းဖြင့် အရောင်း ဆိုင်ခွဲများတွင် ထုတ်ကုန်/ဝန်ဆောင်မှုများအားရောင်းချရာတွင် ငွေပေးချေမှုများကို လက်ခံဆောင်ရွက် နိုင်စေရန်အလို့ငှာ ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်အတွက် လိုအပ်သော KBZPay Partner App အား အသုံးပြုနိုင်ရန် ထည့်သွင်းပေးမည်ဖြစ်ပြီး ထိုAppတွင် ကုန်သည်၏ Merchant KBZPay အား KBZPay Partner App အသုံးပြုနိုင်ရန် ID နှင့် Password များထည့်သွင်း၍ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
- ၃.၂။ ကုန်သည်အနေဖြင့် မိမိ၏ ID နှင့် Password များကို လျှို့ဝှက်စွာထားရှိရန်နှင့် လုံခြုံမှုရှိစေရန် သေချာအောင် ဆောင်ရွက်ထားရှိရမည်ဖြစ်ပြီး၊ အဆိုပါ ID နှင့် Password များကို မလျော်ကန်စွာ ဖြင့် အသုံးပြုသည်ဟု သိရှိပါက ကမ္ဘောဇဘဏ်အား အသိပေးအကြောင်းကြားမည်ဟု သဘောတူပါသည်။
- ၃.၃။ ကုန်သည်အနေဖြင့် KBZPay Partner App ၏ စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ အသုံးပြုပုံ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရမည်ဖြစ်သည်။
- ၃.၄။ KBZPay Partner App သည် ကမ္ဘောဇဘဏ်၏ ပိုင်ဆိုင်သော ပစ္စည်းဖြစ်ကြောင်း နှင့် တရားဝင် ပိုင်ရှင်မှာလည်း ကမ္ဘောဇဘဏ် တစ်ဦးတည်းသာ ဖြစ်ကြောင်း သိရှိနားလည်သဘောတူပါသည်။



၃၂၅။ အယောင်ဆောင်/လိမ်လည်လှည့်ဖြားကာ Transaction ပြုလုပ်သည်ဟု သံသယရှိခြင်း၊ ကုန်သည်၏ KBZPayအား နှစ်လအထိ အသုံးပြုမှုမရှိခြင်း (သို့မဟုတ်) လက်မခံနိုင်သော အပြုအမူ မည်သည့်ကိစ္စမဆို ပြုလုပ်ခြင်း (သို့မဟုတ်) ကမ္ဘောဇဘဏ်မှ ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း ကုန်သည်မှ လမ်းလွဲသွေဖည်ခြင်း စသည့် ကိစ္စရပ်များ၌ ကမ္ဘောဇဘဏ်တွင် ကုန်သည်၏ KBZPay နှင့် ပတ်သတ်၍ ကြိုတင်အသိပေးချင်း မရှိဘဲ ရပ်ဆိုင်းခြင်း/ ပယ်ဖျက်ခြင်း ပြုလုပ်ရန် ဆောင်ရွက်နိုင်သည့် အခွင့်အရေးရှိသည်။ ကုန်သည်၏ KBZPayတွင် ကျန်ရှိသော စာရင်းလက်ကျန်ငွေပမာဏအား ထိုကဲ့သို့သော ဆိုင်းငံ့ခြင်းကိစ္စရပ်များ အခြေအနေတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လက်လွှတ်ဆုံးရှုံး ရမည်ဖြစ်သည်။

**၄။ ကမ္ဘောဇဘဏ်၏တာဝန်ဝတ္တရားများ**

- ၄၂၁။ အထက်ပါ လုပ်ငန်းခွင်အတွက် ကုန်သည်အား လုပ်နိုင်ကိုင်နိုင်ရှိလာသည်အထိ ကမ္ဘောဇဘဏ်မှ သင်တန်း ပေးအပ်သွားမည် ဖြစ်ပါသည်။
- ၄၂၂။ သက်ဆိုင်ရာ POSM ပစ္စည်းများကို ကုန်သည်အား ကမ္ဘောဇဘဏ်မှ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
- ၄၂၃။ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ ဈေးနှုန်းနှင့်ပတ်သတ်၍ ပြောင်းလဲမှုများရှိပါက ကုန်သည်သို့ အကြောင်းကြားပေးသွားမှာဖြစ်၍ ကုန်သည်မှ ထိုပြောင်းလဲချက်များအတိုင်း ချက်ချင်းလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
- ၄၂၄။ ကမ္ဘောဇဘဏ်မှ ပုံမှန်ဘဏ်လုပ်ငန်းချိန်များအတွင်း ကုန်သည်အား သတ်မှတ်ထားသည့် call center ဝန်ဆောင်မှုကို ပေးသွားမည် ဖြစ်ပါသည်။
- ၄၂၅။ ကမ္ဘောဇဘဏ်သည် ကုန်သည်၏ Transaction တစ်ခုစီတိုင်း စိစစ်၍ အဆိုပါ Transaction အား လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ကို ကုန်သည်အား အတည်ပြုပေးသွားမည်ဖြစ်သည်။
- ၄၂၆။ မမှန်မကန်လုပ်ဆောင်သော Transaction များ သို့မဟုတ် စက်ပစ္စည်းများသို့ ဝင်ရောက်ထိုးဖောက်ခြင်းများ သို့မဟုတ် ငွေချေသည့်ကိရိယာများကို ခိုးယူခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ၊ ပျက်ကွက်ခြင်း သို့မဟုတ် လူမွဲစာရင်းသွင်းခြင်းစသည့် ဆုံးရှုံးနိုင်ချေရှိသော ဘေးအန္တရာယ်များဖြစ်ပွားလာပါက အသုံးပြုသူများနှင့် ကုန်သည်အား ကမ္ဘောဇဘဏ်မှလုံလောက်သော ကြိုတင်အသိပေး အကြောင်းကြားစာများကို ပေးအပ်သွားမည်ဖြစ်ပါသည်။

**၅။ ကုန်သည်၏ တာဝန်ဝတ္တရားများ**

- ၅၁။ လုပ်ငန်းဆောင်တာ အတိုင်းအတာများနှင့် ပတ်သတ်၍ ဆောင်ရွက်ရန်ဟူသမျှကို ကုန်သည်မှ ကြိုးစားအားထုတ်မှုအပြည့်ဖြင့် ကြိုးစားခြင်း၊ တည်ကြည်ရိုးသားမှုရှိခြင်း နှင့် သက်မွေးမှုလုပ်ငန်းအဖြစ် မိမိလုပ်ကိုင်သော အလုပ်ကို ပညာရှင်ပုံစံ ပီသစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပါမည်။
- ၅၂။ စည်းစနစ်တကျဖြစ်သော စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆင့်အတန်းများ၊ သဘောရိုးများနှင့်အညီ ကုန်သည်မှ မိမိ၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲလုပ်ဆောင်ပါမည်။
- ၅၃။ ကုန်သည် (လုပ်ငန်းပိုင်ရှင်) သည် လျှောက်လွှာတင်ချိန်တွင် အသက် (၁၈) နှစ်အထက် ဖြစ်ရမည်။
- ၅၄။ ကုန်သည်သည် လုပ်ငန်းနှင့်ပတ်သက်သည့် လိုအပ်သောအချက်အလက်များနှင့် စာရွက်စာတမ်းများအားလုံးကို မှန်ကန်သော Merchant Category Code (MCC) တွင် မှန်ကန်စွာ အမျိုးအစားခွဲကာ ကမ္ဘောဇဘဏ်အတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ပံ့ပိုးပေးရမည်။
- ၅၅။ ကုန်သည်မှ ၎င်း၏ ကိုယ်ပိုင်KBZPay ငွေစာရင်းဖြင့်သာ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ပါမည်။
- ၅၆။ အသုံးပြုသူများ၏ သတင်းအချက်အလက်များကို အကာအကွယ်ပြုလုပ်ရန်အတွက် သေချာစေမည့် စီမံချက်များဖြင့် ကုန်သည်မှ အကောက်အထည်ဖော်ဆောင်ရွက်ပါမည်။
- ၅၇။ ကမ္ဘောဇဘဏ်၏ ကုန်အမှတ်တံဆိပ် ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ကုန်သည်မှ တရားဝင်ခွင့်ပြုသည့် POSM များကို ပေါ်လွင်ထင်ရှားစွာဖြင့် ခင်းကျင်းပြသပါမည်။ ကမ္ဘောဇဘဏ်အား ကုန်သည်မှ ကတိကဝတ်ပြုသည်မှာ ကမ္ဘောဇဘဏ်မှ ပြုလုပ်မည်ဖြစ်သော အရောင်းမြှင့်တင်ရေးဆိုင်ရာ/ကြော်ငြာခြင်းဆိုင်ရာ အစီအစဉ်များ အားလုံးတို့အား ကုန်သည်မှ လေးစားစွာဖြင့် မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက် ပါမည်။
- ၅၈။ KBZPay သင်တန်းချိန်များအား ကုန်သည်မှ ပြီးဆုံးသည်အထိ တက်ရောက်ရပါမည်။
- ၅၉။ ကမ္ဘောဇဘဏ်မှ ချမှတ်ထားသည့် KYC/CFT မူဝါဒများအတိုင်း ကုန်သည်မှ လိုက်နာစောင့်ထိန်းပါမည်။ ထို့ပြင်မည်သည့် ယုံမှားသံသယဖြစ်ပွားဖွယ်ရှိသည့် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သတ်၍မဆို ကမ္ဘောဇဘဏ်အား ချက်ချင်းအကြောင်း ကြားပါမည်။ အသုံးပြုသူမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံသည့် လုပ်ငန်းစဉ်များအား ကုန်သည်မှလေးစားလိုက်နာ ခြင်းမရှိသဖြင့် ဖြစ်ပွားပေါ်ပေါက်လာမည်ဖြစ်သော မည်သည့်ဆုံးရှုံးထိခိုက်မှုများကိုမဆို ကမ္ဘောဇဘဏ်မှ ဥပဒေအရ တာဝန်ရှိခြင်း မရှိစေရ။



၅၂၀။ ကမ္ဘောဇဘဏ်၏ စံချိန်စံညွှန်းများအတိုင်း စောင့်ကြည့်စစ်ဆေးသော လုပ်ငန်းများကို လေးစားလိုက်နာခြင်း ရှိရန်နှင့် ကုန်သည်၏ အဆောက်အအုံနှင့် ယင်းဥပစာ အတွင်းသို့ ဝင်ရောက်၍ စစ်ဆေးရာတွင်ကမ္ဘောဇဘဏ်နှင့် ၎င်း၏ မိတ်ဖက်များကို ကုန်သည်မှ ခွင့်ပြုရမည်။

ကုန်သည်မှ သဘောတူ ခွင့်ပြုသည်မှာ ကမ္ဘောဇဘဏ်တွင်ဝင်ရောက်စစ်ဆေးခွင့်နှင့် ကုန်သည်၏ စာရွက်စာတမ်း မိတ္တူများကို ရယူခြင်းနှင့် စစ်ဆေးပိုင်ခွင့်ကမ္ဘောဇဘဏ်တွင်ရှိကြောင်း သဘောတူပါသည်။ အာဏာ အပ်နှင်းထားသော အဖွဲ့အစည်းများသို့ အစီရင်ခံရန် တာဝန်ဝတ္တရားရှိသည့်အတိုင်း လိုအပ်ချက်များအရ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ တောင်းဆိုလာသော သတင်းအချက်အလက်များကို ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ မကြာခဏ ပေးအပ်သွားပါမည်။ (သို့မဟုတ်) ယခုသဘောတူညီချက်အရ လိုအပ်သည်ဟု ယူဆသောလုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကမ္ဘောဇဘဏ်ကအကျိုးသင့်အကြောင်းသင့် လိုအပ်သော မည်သည့် သတင်းအချက်အလက်များကိုမဆို ဖြစ်စေပေးအပ်သွားပါမည်။ သတင်းအချက်အလက်များကို တောင်းဆိုထားသည့်အချိန်အတိုင်းအတာအတွင်းနှင့် သတ်မှတ်ထားသော ပုံစံအတိုင်း ပေးပို့ပါမည်။

၅၂၁။ KBZPay ကုန်သည်များအတွက်ချမှတ်ထားသည့် စံချိန်စံညွှန်းများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များအတိုင်း ကုန်သည်မှ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ငွေပေးချေခြင်းဝန်ဆောင်မှုနှင့်ပတ်သက်၍လည်း KBZPay ကုန်သည်များအတွက်ချမှတ်ထားသည့် စံချိန်စံညွှန်းများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သေချာစေရမည်ဖြစ်သည်။

၅၂၂။ Transaction ပြုလုပ်ရာတွင် အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည်ဖြစ်စေ ဖြစ်ပွားပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ ရှိလာပါက ကုန်သည်မှ အခြေအနေနှင့်ပတ်သတ်၍ ကမ္ဘောဇဘဏ်သို့ ထုတ်ဖော်ပြောကြား ရမည်။ ကမ္ဘောဇဘဏ်မှ ၎င်း၏တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ အတည်ပြုစစ်ဆေးပေးပြီးသည်နှင့် တစ်ပြိုင်နက် လျော်ကန်သော လုပ်ဆောင်ချက်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ကုန်သည်မှ ကမ္ဘောဇဘဏ်၏ သတ်မှတ်ထားသော လုပ်ငန်းလုပ်ဆောင်ရန်လုပ်ထုလုပ်နည်းများနှင့် စံချိန်စံညွှန်းများကို လိုက်ပါဆောင်ရွက်ရန် ပျက်ကွက်ရာမှ ဖြစ်ပွားပေါ်ပေါက်လာသော အဆိုပါအငြင်းပွားဖွယ် Transaction များကြောင့် ဖြစ်ပေါ်လာမည့် မည်သည့်ကုန်ကျစရိတ်ကိုမဆို သို့မဟုတ် ဆုံးရှုံးခြင်းများကိုမဆို ကုန်သည်မှ ဥပဒေအရတာဝန်ရှိမည်ဖြစ်သည်။





- ၅၂၁၃။ ကုန်သည်အနေဖြင့် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသော အကန့်အသတ်အတိုင်း၊ နေ့စဉ် Transaction အကန့်အသတ် နှင့် လစဉ် Transaction အကန့်အသတ်များ အပါအဝင် သက်ဆိုင်ရာ Transaction အမျိုးအစား တစ်ခုချင်းစီအလိုက် သတ်မှတ်ထားသော Transaction အကန့်အသတ်အတိုင်း အပြည့်အဝလိုက်နာ ဆောင်ရွက်ပါမည်။
- ၅၂၁၄။ ကမ္ဘောဇဘဏ်မှ ကြိုတင်၍ အကြောင်းကြားထားသော သဘောတူခွင့်ပြုချက် ရေးသားစာမရှိပါက ကုန်သည်အနေဖြင့် ယခုသဘောတူညီချက်အား လုပ်ငန်းလက်ဆင့်ကမ်းခွဲဝေခြင်း မပြုလုပ်စေရ။
- ၅၂၁၅။ ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသော ဖော်ပြပါအဖိုးအခ/ကော်မရှင်ခ ဖွဲ့စည်းတည်ဆောက်ပုံစံမှ ခွဲထွက်၍ ကုန်သည်မှ အခြားအဖိုးအခများကို ထပ်ဆောင်းကောက်ခံခြင်း မပြုလုပ်ရ။
- ၅၂၁၆။ ကမ္ဘောဇဘဏ်၏ နာမည်ကောင်း ဂုဏ်သတင်းနှင့်ပုံရိပ်အား ကာကွယ်ရန် သင့်တော်သော လုပ်ဆောင်ချက်များ အားလုံးကို ကုန်သည်မှ လုပ်ဆောင်ရမည်။
- ၅၂၁၇။ မည်သည့် လိမ်လည်မှု သို့မဟုတ် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များ အားလုံးနှင့် ပတ်သတ်၍ သိလျှင်သိခြင်း ကမ္ဘောဇဘဏ်သို့ ကုန်သည်မှ ချက်ချင်း အကြောင်းကြားရမည်။ ထို့ပြင် ကုန်သည်အနေဖြင့်လည်း တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သတ်မှုရှိခြင်း (သို့မဟုတ်) တမင်တကာ မဆင်မခြင်လုပ်ဆောင်ခြင်း သို့မဟုတ် ပေါ်ဆွဲမှုဖြင့် အခြားသူ မည်သူကိုမဆို ထိုကဲ့သို့ အတုအယောင်ပြုလုပ်သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သတ်စေခြင်းများ ပြုလုပ်မှု မရှိစေရ။
- ၅၂၁၈။ ကုန်သည်၏ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ထပ်ဆင့်စာချုပ်ချုပ်ဆိုကြသူများ၊ အေးဂျင့်များ သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်များ သို့မဟုတ် ကုန်သည်၏ ကိုယ်စားလှယ်များအပါအဝင်မည်ဖြစ်ပြီး ကုန်သည်သည် မြန်မာနိုင်ငံရှိ ပြဋ္ဌာန်းထားသော သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ နှင့် ပြဋ္ဌာန်းဥပဒေ လိုအပ်ချက်များအရ (သို့မဟုတ်) နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအား ယခုစာချုပ်သက်တမ်းအတွင်း အချိန်ပြည့် လိုက်နာဆောင်ရွက်ရမည်။ ကုန်သည်အနေဖြင့် သိရှိသည်မှာ သဘောတူညီချက် (သို့မဟုတ်) ခွင့်ပြုချက်များ ရယူရန်အတွက် သက်ဆိုင်ရာ ဥပဒေများ၏ အောက်တွင် တည်ရှိသော စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဖြစ်စေရန်အတွက် ထိရောက်သော အကောက်အထည်ဖော်ဆောင်ရွက်ခြင်းများ အတွက်လည်းကောင်း၊ ကုန်သည်တစ်ဦးတည်းတွင်သာ တာဝန်ရှိမည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုးတွင်မဆို ထိုကဲ့သို့သော သဘောတူညီချက်နှင့် ခွင့်ပြုချက်များ ရရှိဆောင်ရွက်ခြင်းအတွက် ကမ္ဘောဇဘဏ်တွင် တာဝန်ရှိသည်ဟု



မှတ်ယူခြင်းမရှိစေရ။၅။၁၉။ အသုံးပြုသူအတွက် ပေးအပ်သော Transaction ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကိစ္စအဝဝတို့ဖြစ်သည့် အဖိုးအခ၊ အမှာစာလက်ခံခြင်း၊ အမှာစာပေးပို့ခြင်း၊ ငွေပြန်အမ်းခြင်းများ၊ ပစ္စည်းပြန်လဲလှယ်ခြင်းများနှင့် ပြင်ဆင်ညှိနှိုင်းခြင်းများ၊ ပေးရန်တန်ဖိုးအပေါ် ပြန်အမ်းငွေများ၊ အာမခံခြင်း၊ နည်းပညာဆိုင်ရာ အထောက်အကူနှင့် ဝန်ထမ်းများ၊ မူဝါဒများ သို့မဟုတ် လုပ်ငန်းစဉ်များ အပါအဝင် အကြံပြုချက် စသည်တို့အပေါ်တွင် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များအားလုံး နှင့်/သို့မဟုတ် သက်ဆိုင်ရာ အဖိုးကျသင့်ငွေများမှာ ကုန်သည်တွင်သာ အပြည့်အဝတာဝန်ရှိမည်ဖြစ်သည်။

၅။၂၀။ အကယ်၍ ကုန်သည်၏ KBZPay Wallet Account သည် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအထိ Dormant သို့မဟုတ် Inactive ဖြစ်နေပါက ကမ္ဘောဇဘဏ်သည် ထို KBZPay Wallet Accountနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးခြင်းအား ရပ်ဆိုင်းခြင်း၊ Accountရပ်စဲထားခြင်းတို့အား ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

**၆။ ဈေးနှုန်း ဖွဲ့စည်းတည်ဆောက်ပုံ**

ယခုသဘောတူညီချက်စာချုပ်အား ချုပ်ဆိုသည့်အချိန် နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း ချက်သတ်မှတ်ချက်များအား လက်ခံသည့်အချိန်မှစ၍ ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ MDR အား ပေးရန် သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် MDR Structure အား ကမ္ဘောဇဘဏ်၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ဖြင့် အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခွင့်ရှိမည်ဖြစ်ပြီး ထိုပြင်ဆင်ပြောင်းလဲသွားသည် MDR Structure သည်လည်း ချက်ခြင်းအသက်ဝင်မည်ဖြစ်သည်။ ကုန်သည်သည် ကမ္ဘောဇဘဏ်မှ သတ်မှတ်သည့် MDR နှုန်းထားများအား KBZPay Partner Application ရှိ ကန့်သတ်ချက်နှင့် အကြေးငွေဇယားတွင် အချိန်နှင့်တပြေးညီ ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်သည်။

**၇။ KBZPay မှတဆင့် ငွေပေးချေမှုပြုလုပ်ခြင်း**

ကုန်သည်အနေဖြင့် အသိအမှတ်ပြုသည်မှာ ကမ္ဘောဇဘဏ်သည် ကြားလူအဖြစ်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး KBZPay အား အသုံးပြုကာ အသုံးပြုသူများမှ အရောင်းဆိုင်ခွဲများတွင် ငွေကြေးပေးချေမှု ပြုလုပ်နိုင်ရန်အတွက် အထောက်အကူ ပြုစေရန်ဖြစ်သည်။ ကုန်သည်မှ အသုံးပြုသူများအား ကောက်ယူမည့် အဖိုးအခများအတွက် ကောက်ယူရမည်ဖြစ်ပြီး

ထိုအထဲတွင် အခွန်အခများအားလုံးနှင့် အခြားသော အထွေထွေအဖိုးအခများ ပါဝင်မည်ဖြစ်ကာ အသုံးပြုသူများအားလုံး အတွက် တပြေးညီကောက်ခံ သွားရမည်ဖြစ်သည်။

**၈။ Transaction ပြုလုပ်ကြောင်း သက်သေအထောက်အထား**

အသုံးပြုသူများနှင့် အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာမှုတွင် ကမ္ဘောဇဘဏ်မှ တောင်းဆိုသည့် မည်သည့်အသုံးပြုသူ၏ ဝယ်ယူထားသည့် စစ်မှန်သောဘောက်ချာများ သို့မဟုတ် ဝယ်ယူမှုနှင့်သက်ဆိုင်သည့် ထောက်ခံချက်စာရွက်စာတမ်းများနှင့် လွှဲပြောင်းမှုအသေးစိတ်နှင့် အချက်အလက်များ ကုန်သည် သည် ကမ္ဘောဇဘဏ်မှ တောင်းဆိုသည့်အချိန်မှစ၍ ၄၈နာရီထက်နောက်မကျစေဘဲ ပေးပို့ရမည်ဖြစ်သည်။ တရားမဝင်သည့် Transaction ကိစ္စရပ်များအတွက် ငွေကြေး ပြန်လည် ကောက်ခံမှုများကို အောက်ပါ အခြေအနေများဖြစ်ပွားလျှင်ပြုလုပ်မည်ဖြစ်သည်။

- ၈၁၁။ အသုံးပြုသူမှ Transaction ပြုလုပ်ခြင်းအား မည်သည့်အကြောင်းကြောင့်ဖြစ်စေ လက်မခံခြင်းနှင့် အလားတူကိစ္စရပ်များ
- ၈၁၂။ တရားဥပဒေနှင့် ဆန့်ကျင်သော မည်သည့် အကြောင်းပြချက်များမဆို နှင့် အတည်မပြုနိုင်သော အကြောင်းပြချက်များ၊
- ၈၁၃။ စီမံခန့်ခွဲရန် လမ်းညွှန်ချက်များအတိုင်း သို့မဟုတ် KBZPay ၏ လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း အခြားသော မည်သည်သတ်မှတ်ချက်နှင့်မဆို လိုက်ပါဆောင်ရွက်ခြင်းမရှိခြင်း၊
- ၈၁၄။ ကမ္ဘောဇဘဏ်မှ Transaction ကိစ္စရပ်အား လက်မခံသည့်အခါတွင် အသုံးပြုသူ၏ ကမ္ဘောဇဘဏ်ငွေစာရင်းမှ ငွေပမာဏအချို့အား နှုတ်ယူခံရသည့် အခြေအနေများရှိမည်ဖြစ်သည်။ သို့ရာတွင် ထိုသို့ နှုတ်ယူခံရခြင်းသည် ကမ္ဘောဇဘဏ်၏ ပေါ့ဆမှုကြောင့် နှုတ်ယူခံရခြင်း ဖြစ်ပါက ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်အား ထိခိုက်နစ်နာမှု မရှိစေရန် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။

**၉။ မခိုင်လုံသော Transaction များ**

Transaction ကိစ္စရပ်တစ်ခုသည် မခိုင်လုံသောအခြေအနေအဖြစ် အောက်ပါအခြေအနေများတွင် သတ်မှတ်မည် ဖြစ်သည်။

- ၉၁။ တရားမဝင်သော Transaction အဖြစ် မှတ်တမ်းရှိလျှင်(သို့မဟုတ်)



- ၉၂။ Transaction ပြုလုပ်ရာတွင် ကုန်သည်၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် အသုံးပြုသူထံ သာမန်ဈေးနှုန်းများထက် ပိုမိုကောက်ခံရရှိထားသော အဖိုးအခကောက်ခံခြင်းများ၊
- ၉၂။ ကုန်သည်၏ကိုယ်စား အခြားသောအဖွဲ့ဝင် သို့မဟုတ် ကုန်သည်ခွဲများကို (ကမ္ဘောဇဘဏ်၏ကြိုတင်ခွင့်ပြုချက်ရယူထားခြင်းမရှိဘဲ) ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ပေးအပ်ရန် တာဝန်ပေးခြင်း၊
- ၉၂။ ကုန်သည်မှ ယခုသဘောတူညီချက်အား လိုက်နာရန်ပျက်ကွက်ခြင်း၊

**၁၀။ တားမြစ်ထားသည့်လုပ်ဆောင်ချက်များ**

ကုန်သည်အနေဖြင့် မပြုလုပ်ရမည်မှာ -

- ၁၀၁။ မည်သည့်ဘဏ်ဝန်ဆောင်မှုမျိုးကိုမဆို ယခုသဘောတူညီချက်ပါ အထူးခွင့်ပြုထားချက်များအတိုင်းမဟုတ်ဘဲ ပေးအပ်ခြင်း၊
- ၁၀၂။ အသုံးပြုသူများ၏ စာရင်းအသေးစိတ်နှင့်အသုံးပြုသူများ၏ ပုဂ္ဂလိကသက်သေခံနံပါတ် (PIN) အပါအဝင် ကိုယ်ရေး အချက်အလက်များကို တောင်းဆိုခြင်း၊
- ၁၀၃။ KBZPay ဖြင့် ပေးဆောင်သော အသုံးပြုသူများကို အပိုကြေး ထပ်မံကောက်ခံခြင်း။
- ၁၀၄။ ကာမရာဂစိတ်ဖြစ်စေရန် ရေးသားပြသမှုများကို ရောင်းချခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း၊
- ၁၀၅။ မည်သည့်လောင်းကစားနှင့်သက်ဆိုင်သော ဝန်ဆောင်မှုမျိုးကိုမဆို ပံ့ပိုးပေးခြင်း၊
- ၁၀၆။ အလွဲသုံးစားပြုမှုအတွက် မူးယစ်ဆေးဝါး သို့မဟုတ် စပ်ဆက်ဆေးဝါးများ ပံ့ပိုးပေးခြင်း၊
- ၁၀၇။ ထုတ်ကုန်အတုများအား ကုန်သွယ်ခြင်း၊ ပုံတူများ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ မူပိုင်ခွင့် မီဒီယာနှင့် ဆော့ဖ်ဝဲလ်ကို ဖြန့်ဖြူးခြင်း၊
- ၁၀၈။ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်း၊
- ၁၀၉။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုချက်မရရှိသော cryptocurrencies များကို ကုန်သွယ်မှုပြုခြင်း။

**၁၁။ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခြင်း**



ကမ္ဘောဇဘဏ်သည် ကုန်သည်မှ ဤသဘောတူညီချက်နှင့် မကိုက်ညီသည့် Transactions များကို လွှဲပြောင်းပေးကြောင်း အချိန်မရွေး အခါအားလျော်စွာ ဆုံးဖြတ်ပါက သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ပါက သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသော Transaction ဖြစ်သည်ဟု ယူဆသည့်အခါမျိုးတွင် ကမ္ဘောဇဘဏ်အနေဖြင့် ဤသဘောတူညီချက်အရ ခွင့်ပြုထားသည့် အခြားသောအရေးယူဆောင်ရွက်မှုတစ်ခုခုကို လုပ်ဆောင်ခြင်းအပြင် ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ ပေးသွင်းထားသည့် မည်သည့် Transaction မှန်သမျှ သို့မဟုတ် အားလုံးကို ကုန်သည်ထံပေးချေခြင်းအတွက် လုပ်ငန်းစဉ်အားလုံးကို ဤသဘောတူညီချက်နှင့် ကိုက်ညီသော Transaction များ ဖြစ်သည်ဟု ကမ္ဘောဇဘဏ် ကျေနပ်လောက်သော သက်သေခံအဖြစ် ကုန်သည်မှ ပေးသည့်အချိန်အထိ ခေတ္တရပ်ဆိုင်းထားရမည် ဖြစ်သည်။

**၁၂။ အငြင်းပွားဖွယ်ရာ Transaction ပြုလုပ်ခြင်း**

- ၁၂။၁။ ကမ္ဘောဇဘဏ်မှ ကုန်သည်သို့ Transaction ပြုလုပ်ကြောင်း အတည်ပြုချက်ရရှိပြီးသည့် အချိန်၌သာ ကုန်သည်မှ အသုံးပြုသူသို့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်ရမည်ဖြစ်ပါသည်။
- ၁၂။၂။ KBZPay မှ အတည်ပြုချက် မရရှိထားသော မည်သည့် Transaction ကိစ္စရပ်ကိုမဆို ကမ္ဘောဇဘဏ်အနေဖြင့် တာဝန်ယူမှု အလျဉ်းမရှိစေရ။
- ၁၂။၃။ ဝန်ဆောင်မှု/ထုတ်ကုန် စသည်တို့၏ အရည်အသွေးနှင့် ပတ်သတ်၍ ဖြစ်ပွားလာသော အငြင်းပွားဖွယ်ရာ ကိစ္စရပ်မှန်သမျှတို့သည် ကုန်သည်တစ်ဦးတစ်ယောက်တည်းတွင်သာ တာဝန်ရှိမည်ဖြစ်သည်။
- ၁၂။၄။ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သို့မဟုတ် အသုံးပြုသူမှ ငြင်းပယ်သည့် မည်သည့် Transaction ကိုမဆို ကမ္ဘောဇဘဏ်မှ ကုန်သည်၏ KBZPay မှ နုတ်ယူသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ အသုံးပြုသူ ရရှိမည့်ကုစားမှု တစ်ခုပင်ဖြစ်သည်။
- ၁၂။၅။ မည်သည့်အသုံးပြုသူမှ တောင်းဆိုသော မည်သည့်ငွေပြန်အမ်းခြင်း တောင်းဆိုချက်များမှာ ကုန်သည်၏ မူဝါဒတိုင်းဖြစ်သည်။ ကုန်သည်အနေဖြင့် အသုံးပြုသူများထံသို့ ငွေသား ငွေပြန်အမ်းခြင်းများ ကို မပြုလုပ်သင့်ဘဲ အားလုံးသော ငွေသားပြန်အမ်းခြင်းများအားလုံးအတွက် KBZPay မှတစ်ဆင့် အီလက်ထရွန်းနစ်စနစ်ကို အသုံးပြု၍သာ ပြုလုပ်ရမည်။



**၁၃။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ**

- ၁၃.၁။ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် သဘောတူညီချက်ပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့ပါဝင်သည့် Transaction များပြုလုပ်ခြင်းများမှ ကမ္ဘောဇဘဏ်အား တားဆီးပိတ်ပင်မှုပြုလုပ်နိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့မဟုတ် အခြားသောနိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို ကမ္ဘောဇဘဏ်က လိုက်နာရပါသည်။
- ၁၃.၂။ ကမ္ဘောဇဘဏ်သည် ၎င်း၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ်မှုပိတ်ဆို့အရေးယူမှုများကို စီမံခန့်ခွဲရေး သို့မဟုတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်အခြားသောဥပဒေနှင့်စည်းမျဉ်းများကိုမဆို ကိုက်ညီမှုရှိစေရေးအတွက် လိုအပ် သည့် သတင်းအချက်အလက်အားလုံးကို ကုန်သည်ကပေးအပ်ရမည်။
- ၁၃.၃။ မည်သည့် Transaction မျိုးမဆိုအတွက်မဆို ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ ၏ဥပဒေများကိုသော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံမဆို၏ဥပဒေများကိုသော်လည်းကောင်း ချိုးဖောက်မှုမရှိ ကြောင်း ကုန်သည်က ထုတ်ဖော်ကြေညာပြီး တာဝန်ယူသည်။

**၁၄။ ကိုယ်ရေးအချက်အလက် အကာအကွယ်ပေးခြင်း**

၁၄.၁။ ကုန်သည်သည် ဤသဘောတူညီချက်အတိုင်း ပြုလုပ်သည့် Transaction ဆိုင်ရာ ဒေတာအားလုံးတို့အား လုံခြုံစိတ်ချမှုရှိစေရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဓလေ့ထုံးစံများအား လိုက်နာလိမ့်မည်ဖြစ်ကြောင်းနှင့် အခါအားလျော်စွာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှချမှတ်ထုတ်ပြန်ထားသော မည်သည့် လမ်းညွှန်ချက်များကို မဆို လိုက်နာရမည်ဖြစ်သည်။ ဒေတာအကာအကွယ်ပြုလုပ်သော တာဝန်ဝတ္တရား၏ တစ်စိတ်တစ်ပိုင်းအရ ကုန်သည်အနေဖြင့် KBZPay ၏ စစ်မှန်ကြောင်းသက်သေပြသည့် အထောက်အထား သတင်းအချက်အလက်များ (PIN/OTP) ကို သိမ်းဆည်းထားခြင်းမပြုလုပ်ရ။ ကုန်သည်မှ အသိအမှတ်ပြု၍ လိုက်နာရမည်မှာ အသုံးပြုသူများ၏ KBZPay ဆိုင်ရာ မည်သည့် အထောက်အထားများတွင်မဆို သိမ်းဆည်းခြင်းမပြုရန် နှင့် ဖန်တီးရေးသားခြင်းမပြုလုပ်ရသည်ကို နားလည်သဘောတူပါသည်။ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်နွှယ်နေသော သတင်းအချက်အလက်/ဒေတာ များအား ကုန်သည်မှ စုဆောင်းရယူရာတွင် အသုံးပြုသူများထံမှပင် ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်ထံမှ သို့မဟုတ် အခြားသော အရင်းအမြစ်များမှဖြစ်စေ ရရှိလာသော သတင်းအချက်အလက်များ/ဒေတာများ သည် ကမ္ဘောဇဘဏ်၏



ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများဖြစ်ကြောင်း ကုန်သည်မှ အသိအမှတ်ပြုသည်။ ကုန်သည်သည် မြန်မာနိုင်ငံ၏ ကိုယ်ရေးအချက်အလက်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို သေသေချာချာလိုက်နာကြရမည်ဖြစ်ပြီး KBZPayမှ ထုတ်ပြန်သော ကိုယ်ရေးအချက်အလက် အကာအကွယ်ပေးရေး လမ်းညွှန်ချက်များကိုလဲ တိတိကျကျလိုက်နာရမည်ဖြစ်သည်။ ကုန်သည်ထံတွင် ကိုယ်ရေးအချက်အလက်/Transaction အချက်အလက်များအား ဖောက်ဖျက်ကျူးလွန်ကြောင်း သံသယရှိသောအခါတွင်ဖြစ်စေ သို့မဟုတ် ဖောက်ဖျက်ကျူးလွန်မှုတစ်ခုရှိကြောင်း ကုန်သည်မှ သိရှိသောအခါတွင်ဖြစ်စေ ကုန်သည်သည် ဖောက်ဖျက်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို ဖော်ထုတ်ပြီး ကမ္ဘောဇဘဏ်သို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်မှ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိခင်အချိန်အထိ ကုန်သည်မှ အောက်ပါအတိုင်း ဆောင်ရွက်ရမည်။

- (က) KBZPay ၏ ရည်ရွယ်ချက်အတွက် အသုံးပြုသည့် ကွန်ရက်အားလုံးမှ ထိခိုက်စေနိုင်မည့် စနစ်များ၊ platformများ၊ gatewayများနှင့်/သို့မဟုတ် portalများ ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်း၊
- (ခ) ကွန်ရက်များအားလုံးနှင့်သက်ဆိုင်သော လုံခြုံရေးထိန်းချုပ်မှုများကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခြင်း၊
- (ဂ) ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ အသိပေးထားသည့် အချက်အလက်များပြန်လည်ရရှိရေး အစီအစဉ်များအတိုင်း လိုက်နာပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နှင့်
- (ဃ) ကိုယ်ရေးအချက်အလက်/သတင်းအချက်အလက် ဖောက်ဖျက်မှုနှင့်ပတ်သက်၍ မှတ်တမ်းများအားလုံးကို ထိန်းသိမ်း ထားရှိပြီး ကမ္ဘောဇဘဏ်မှ စုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုပေးရမည်။

၁၄၂။ ကမ္ဘောဇဘဏ်မှ စုံစမ်းစစ်ဆေးမှု၏ ရလဒ်များအရ ချိုးဖောက်မှုသည် ကမ္ဘောဇဘဏ်၏ ကိုယ်ရေးအချက်အလက် အကာအကွယ်ပေးရေးလမ်းညွှန်ချက်များအား မလိုက်နာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြနေပါက ကမ္ဘောဇဘဏ်မှ ကျခံခဲ့ရသည့် ကုန်ကျစရိတ်အားလုံးကို ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ ပြန်လည်ပေးရမည်ဖြစ်သည်။

**၁၅။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်**

စာရွက်စာတမ်းများ၊ ကမ္ဘောဇဘဏ်၏ဝက်ဘ်ဆိုက်နှင့် KBZPay Application အားလုံးတွင် အကြောင်းအရာအဖြစ်ဖြစ်စေ၊ စကားအသုံးအနှုန်းပုံစံအဖြစ်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်း ဝန်ဆောင်မှုအမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်သည်။ ကုန်သည်သည် ကမ္ဘောဇဘဏ်၏





ဥပဒေပစ္စည်းဆိုင်ရာမူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက်သုံးစွဲခြင်းမပြုရ သို့မဟုတ် ကမ္ဘောဇဘဏ်မှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ ကုန်သည်သည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဥပဒေပစ္စည်းဆိုင်ရာမူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ။ သို့မဟုတ် အခြားသူကပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့် ရှိမည်မဟုတ်ပါ။

**၁၆။ လျှို့ဝှက် သတင်းအချက်အလက်**

၁၆.၁။ ဤနေရာ၌ အသုံးပြုထားသည့် "လျှို့ဝှက် သတင်းအချက်အလက်" ဆိုသည်မှာ လျှို့ဝှက်ထားရန်ဖြစ်သော အရာအားလုံးနှင့် စာချုပ်ဝင်၏ ပိုင်ဆိုင်မှုနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို ("လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်") အခြားသော စာချုပ်ဝင် ("လက်ခံရရှိသော စာချုပ်ဝင်") ဆီသို့ နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ရေးသားဖော်ပြ၍ဖြစ်စေ၊

၁၆.၁.၁။ လျှို့ဝှက်ဟုသတ်မှတ်ထားသော အချက်အလက်များ (သို့မဟုတ်)

၁၆.၁.၂။ သတင်းအချက်အလက်၏ သဘောသဘာဝအရ ကြောင်းကျိုးခိုင်လုံစွာဖြင့် လျှို့ဝှက်ဟု နားလည်သဘောပေါက်သင့်သည့် အချက်အလက်များ နှင့် ထုတ်ဖော်ချက် အခြေအနေများ အရ (ဘဏ်၏ လျှို့ဝှက်ရမည့် အထူး တာဝန်ဝတ္တရား အရ)၊ ယခုသဘောတူညီချက် ၏ အခြေအနေ အရပါဝင်သော (ဈေးနှုန်း အပါအဝင်)၊ စီးပွားရေးနှင့် ဈေးကွက်ရှာဖွေရေး အစီအမံများ၊ နည်းပညာ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ၊ ထုတ်ကုန် ပုံစံဒီဇိုင်း၊ စီးပွားရေး လုပ်ငန်းစဉ်များ၊ KBZPay နှင့် သက်ဆိုင်သည့် အများပြည်သူနှင့် မဆိုင်သော သတင်းအချက်အလက်များ နှင့် အသုံးပြုသူများနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များ ပါဝင်သည်။ "လျှို့ဝှက်သတင်းအချက်အလက်"များတွင် မပါဝင်သော အခြားသတင်းအချက်အလက်များမှာ-

၁၆.၁.၂.၁။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်း မရှိဘဲ အများပြည်သူသို့ ယေဘုယျအားဖြင့် အသိပေးသင့်သည့် အချက်အလက်များ၊







၁၆၁၂၂။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်း မရှိဘဲ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်မှ ထုတ်ဖော်ပြောကြားခြင်း မပြုမီ လက်ခံရရှိသော စာချုပ်ဝင် မှ ကြိုတင်သိရှိထားသော သတင်းအချက်အလက်များ၊

၁၆၁၂၃။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်း မရှိဘဲ လက်ခံရရှိသော စာချုပ်ဝင်မှ တသီးတခြား တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ထားသော သတင်းအချက်အလက်များ သို့မဟုတ်

၁၆၁၂၄။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်း မရှိဘဲ ကြားလူထံမှ လက်ခံရရှိထားသော သတင်းအချက်အလက်များ ဖြစ်သည်။

၁၆၂။ ယခုသဘောတူညီချက်ပါ ရည်ရွယ်ချက်များမှ လွဲ၍ လျှို့ဝှက် သတင်းအချက်အလက်များအား အခြားရည်ရွယ်ချက် တစ်ခုခုဖြင့် အသုံးပြုခြင်းမရှိစေရ (သို့မဟုတ်) လက်ခံရရှိသော စာချုပ်ဝင်၏ ဝန်ထမ်း များ (သို့မဟုတ်) ၎င်းတို့၏ တရား ဥပဒေအကျိုးဆောင်များအဖွဲ့၊ ကုန်သည်များ (သို့မဟုတ်) ယခု သဘောတူညီချက် ပါအကြောင်းအရာများနှင့် ပတ်သတ်၍ ၎င်းရမ်းသည့် အတိုင်ပင်ခံ ဝန်ဆောင်မှုများ (ကုန်သည်များ) အဖြစ်မှတ်ယူမည် ဖြစ်သည်။ သတင်းအချက်အလက်များကို သိရှိရန် လိုအပ်သူများမှလွဲ၍ အခြားသူတစ်ဦးတယောက်ထံသို့ သတင်းအချက်အလက်များ ထုတ်ဖော်ခြင်းမပြုရ။ လက်ခံရရှိသော စာချုပ်ဝင်အနေဖြင့် ယခုအပိုဒ်ခွဲတွင် ပြဋ္ဌာန်းထားသော လျှို့ဝှက်သတင်းအချက်အလက်များနှင့် ပတ်သတ်၍ မည်သည့်ချိုးဖောက်မှုများကိုမဆို တာဝန်ရှိ၍ ၎င်းခန့်အပ်ထားသော ကုန်သည်များ၏ လုပ်ဆောင်ချက်များ သို့မဟုတ် ထိန်းချုပ်ထားခြင်းများကြောင့် ဖြစ်ပွားခြင်းများပါဝင်သည်။ လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်နှင့် လက်ခံရရှိသော စာချုပ်ဝင်များအကြားတွင် လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်၏ လျှို့ဝှက်သတင်းအချက်အလက်များ အားလုံးမှာ လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်တစ်ဦးတည်း ကိုယ်ပိုင်နှင့် အထူးသီးသန့် ပိုင်ဆိုင်မှုများပင်ဖြစ်သည်။ စာချုပ်ဝင် တစ်ဦးချင်းစီအနေဖြင့် အခြားစာချုပ်ဝင်တစ်ဦး၏ ပိုင်ဆိုင်မှု လျှို့ဝှက်သတင်းအချက်အလက်များအားလုံး ကို ထုတ်ဖော်ခြင်းမပြုလုပ်ရန်နှင့် အသုံးပြုသည့်အခါတွင်လည်း ၎င်း၏ ကိုယ်ပိုင် လျှို့ဝှက်သတင်းအချက်အလက်များ ကဲ့သို့ ဂရုတစိုက် အသုံးပြုရမည်ဖြစ်သည်။ သို့သော် မည်သည့် အခြေအနေမျိုးတွင်မဆို သင့်တင့်လျောက်ပတ်သော ဂရုစိုက်မှုအဆင့်အောက်သို့ မလျော့ စေဘဲ အသုံးပြုရမည်။ စာချုပ်ဝင်များ သဘောတူညီချက်ပါ ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များသည် စာချုပ်ဝင်

နှစ်ဦးစလုံး၏ လျှို့ဝှက် သတင်းအချက်အလက်များအဖြစ် တစ်စိတ်တစ်ဒေသ ပါဝင်ကြောင်း သဘောတူညီကြသည်။

၁၆၂။ အကယ်၍ လျှို့ဝှက်ချက်လက်ခံရရှိသော စာချုပ်ဝင်အား လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်၏ ယုံကြည်စိတ်ချမှုဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ဖော်ပြသရန် ဥပဒေအရ လိုအပ်လာပါက ထိုကဲ့သို့ ဥပဒေအရ မရမနေ ထုတ်ဖော်ပြသရန် အကြောင်းနှင့် စပ်လျဉ်း၍ လက်ခံရရှိသော စာချုပ်ဝင်မှ လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်အား ကြိုတင်အသိပေး အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်သည်။

၁၆၂။ အကယ်၍ လက်ခံရရှိသော စာချုပ်ဝင်မှ လျှို့ဝှက်သတင်းအချက်အလက်များအား ထုတ်ဖော်ပြောကြားခြင်း (သို့မဟုတ်) အသုံးပြုခြင်းဖြင့် သဘောတူညီချက်ပါ စည်းကမ်းချက်ချိုးဖောက်ခြင်းအား ထုတ်ဖော်ပြောကြားသူမှ နစ်နာမှုအတွက် တားမြစ်အမိန့် (Injunctive relief) အား ကုစားခွင့်အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

**၁၇။ သတ်မှတ်ထားသော စာချုပ်သက်တမ်းနှင့် အဆုံးသတ်ခြင်း**

၁၇၁။ ဤသဘောတူညီချက်မှာ စာချုပ်ဝင်တစ်ဦးတစ်ယောက်မှ အခြားမည်သို့သော အကြောင်းပြချက်များဖြင့်မဆို ရက်ပေါင်း ၃၀ ကြိုတင်၍ ဖျက်သိမ်းကြောင်း အကြောင်းကြားစာ မပေးပို့မချင်း အတည်ဖြစ်သည်ဟု မှတ်ယူရမည်။ သို့သော်ငြားလည်း ဤ၌ပါဝင်သော မည်သည့်အကြောင်းအချက်များကိုမဆို ဤသဘောတူညီချက်ပါ တစ်စုံတစ်ရာ စည်းကမ်းသတ်မှတ်ချက်များအား စာချုပ်ဝင် တစ်ဦးဦးက ချိုးဖောက်ကြောင်း ဖြစ်စဉ်ပေါ်ပေါက်ပြီး၍ ရက်ပေါင်း ၃၀ အတွင်း ထိုချိုးဖောက်မှုများအတွက် သက်သာမှုရရှိစေရန် အကြောင်းကြားခြင်း မရှိပါက အခြားစာချုပ်ဝင်မှ ယခုသဘောတူညီချက်အား ချက်ချင်း အဆုံးသတ်ရန် လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်သည်။

၁၇၂။ ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်နှင့်ပြုလုပ်ထားသည့် သဘောတူညီချက်အား ကုန်သည်သည် မိမိ၏တာဝန်ဝတ္တရားများကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ကုန်သည်သည် သဘောရိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဟု သံသယဖြစ်စေခြင်း၊ မမှန်မကန်လုပ်ဆောင်ချက်များ ပြုလုပ်နေကြောင်း သံသယဖြစ်စေခြင်း သို့မဟုတ် အခြားမည်သည့် အကြောင်းကြောင့်ဖြစ်စေ ကုန်သည်သို့ ဖြေရှင်းချက်နှင့် အကြောင်းကြားခြင်းမပြုဘဲ ဤသဘောတူညီချက်အား ပြတ်စဲစေရန် (သို့မဟုတ်) ဆိုင်းငံ့ထားရန် ဆုံးဖြတ်ပိုင်ခွင့်ရှိမည် ဖြစ်သည်။

- ၁၇၂။ ကုန်သည်၏ KBZPay (သို့မဟုတ်)ကမ္ဘောဇဘဏ်၏ငွေစာရင်းရှိ မည်သည့်ငွေပမာဏကိုမဆို ကုန်သည်၏ တာဝန်ဝတ္တရားများ ပြည့်မီအောင် ဆောင်ရွက်ပြီးစီးချိန် ရက်ပေါင်း ၆၀ အထိ ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်ထားနိုင်ခွင့်ရှိမည်ဖြစ်သည်။
- ၁၇၄။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘောဇဘဏ်အနေဖြင့် ဤသဘောတူညီချက်အား အောက်ပါ အကြောင်းများကြောင့် စာဖြင့် ရေးသား အကြောင်းကြား၍ ချက်ချင်း ရပ်စဲနိုင်ပါသည်။
- ၁၇၄၁။ ကုန်သည်မှ အကြွေးမဆပ်နိုင်သောအဖြစ်နှင့် ကြိုကြိုကာလုမ္မဲစာရင်းဝင်ကြောင်း တရားဝင်ကြေညာချက်ထုတ်ခြင်း၊
- ၁၇၄၂။ တရားရုံးတစ်ခုခုမှ အမိန့်ချမှတ်ခြင်း (သို့မဟုတ်) ကုန်သည်အား အပြီးသတ်ဖျက်သိမ်းရန်ဆုံးဖြတ်ချက် ကုန်သည်မှရရှိခြင်း (သို့မဟုတ်) ပစ္စည်းထိန်း၊ အမွေထိန်း (သို့မဟုတ်) အလားတူအရာရှိတစ်ဦးအား ကုန်သည်၏ ကြွေးမီပေးဆပ်ရန်အတွက် လက်ဝယ်ရှိသော မည်သည့်ပစ္စည်းများကိုမဆို နှင့်စပ်လျဉ်း၍ခန့်အပ်ခဲ့ခြင်း (သို့မဟုတ်)
- ၁၇၄၃။ ဤသဘောတူချက်နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ အားကုန်သည်မှ လိုက်နာရန် ပျက်ကွက်ခြင်း(သို့မဟုတ်)
- ၁၇၄၄။ ကမ္ဘောဇဘဏ်၏စာဖြင့်ရေးသားထားသော သဘောတူညီမှုခွင့်ပြုချက်မပါရှိဘဲ ကုန်သည်မှ တာဝန်ယူ လက်ခံဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းသဘောသဘာဝကို ပြောင်းလဲလုပ်ဆောင်ခြင်း (သို့မဟုတ်)
- ၁၇၄၅။ ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားထားသော သဘောတူညီမှုခွင့်ပြုချက်မပါရှိဘဲ ကုန်သည်မှ ပိုင်ဆိုင်အကျိုးခံစားခွင့် သို့မဟုတ် ကုန်သည် အားထိန်းချုပ်ရာတွင် အပြောင်းအလဲပြုလုပ်ခြင်း (သို့မဟုတ်)
- ၁၇၄၆။ ကုန်သည် (သို့မဟုတ်) ၎င်းတို့၏ မည်သည့်ဝန်ထမ်းများ မဆိုဝန်ဆောင်မှုများအား လိမ်လည်လိုစိတ်ဖြင့် အသုံးပြုနေခြင်း (သို့မဟုတ်) အသုံးပြုမည်ဟု အလားအလာရှိခြင်း များပါဝင်သည်။

**၁၈။ သဘောတူညီချက်အဆုံးသတ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ**

- ၁၈၁။ ဤသဘောတူညီချက်ကို အဆုံးသတ်လိုက်ခြင်းဖြင့် သဘောတူညီချက်စာချုပ်ပါ ပါတီဝင်များ၏ မည်သည့်အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ကိုမှ ထိခိုက်နစ်နာမှုမရှိစေရပါ။



- ၁၈၂။ ဤသဘောတူညီချက် အား စာချုပ်ဝင်နှစ်ဦးစလုံးမှ မည်သည့်အကြောင်းပြချက်နှင့်မဆို အဆုံးသတ်ရာတွင် ရရန် ပေးရန်ရှိသည် ငွေအားလုံးကို ချက်ခြင်းပြန်လည် ပေးချေရမည်။ သဘောတူညီချက်ကို အဆုံးသတ်လိုက်ခြင်း သို့မဟုတ် စာချုပ်သက်တမ်း ကုန်လွန်သွားခြင်းသည် စာချုပ်ပါ အဖွဲ့ဝင်များ၏ ပေးရန်ရရန်ရှိသည့် အခွင့်အရေးနှင့် တာဝန်များကို ထိခိုက်မှုရှိမည် မဟုတ်ပါ။
- ၁၈၃။ ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ စက်ပစ္စည်းကိရိယာများ၊ မူရင်းများ နှင့် မည်သည့် ဆော့ဖ်ဝဲလ်များနှင့် ယင်းတို့၏ မိတ္တူများ၊ စာအုပ်များ၊ စာရွက်စာတမ်းများ၊ မှတ်တမ်းများ၊ စာရွက်စာတမ်းများနှင့် ၎င်းတို့၏ လက်ဝယ်ရှိ ကမ္ဘောဇဘဏ်၏ ပစ္စည်းများ ကို ချက်ချင်းပြန်လည်ပေးအပ်ရမည်။
- ၁၈၄။ ကမ္ဘောဇဘဏ်၏ကုန်သည်အဖြစ်မှ ချက်ချင်း ရပ်စဲမည် ဖြစ်ပြီး အားလုံးသော သင်္ကေတများ၊ နာမည်များ၊ ရာထူးတံဆိပ်အဆောင်အယောင်များ၊ ကြော်ငြာများ (နှင့်/သို့မဟုတ်) အခြားသော ကမ္ဘောဇဘဏ်၏ ကွန်ရက်အတွင်း တစ်စိတ်တစ်ပိုင်း အဖြစ် ကိုယ်စားပြုကြောင်း ဖော်ပြသည့် မည်သည့် ပစ္စည်းများ မဆို ဖယ်ရှားရမည်ဖြစ်ပြီး၊ အားလုံးသော စာအုပ်စာတမ်းများနှင့် ၎င်း၏ လက်ဝယ်တွင်ရှိနေသော ကမ္ဘောဇဘဏ်နှင့် ပတ်သတ်ဆက်နွှယ်နေသည့် အခြားပစ္စည်းများအားလုံးကို ကမ္ဘောဇဘဏ်သို့ ပြန်လည်ပေးအပ်ရမည်။

**၁၉။ ကြော်ငြာခြင်းနှင့် ရောင်းအားမြှင့်တင်ခြင်း**

- ၁၉၂။ ကုန်သည်အနေဖြင့် ကြော်ငြာခြင်း (သို့မဟုတ်) ကြော်ငြာတွင် အသုံးပြုခြင်း (သို့မဟုတ်) အခြားသော မည်သည့် ရောင်းအား မြှင့်တင်မှုဆိုင်ရာ များတွင်မဆို ကမ္ဘောဇဘဏ်၏ အမှတ်တံဆိပ်အား အသုံးမပြုရပါ။ အသုံးပြုမည်ဆိုပါက ကမ္ဘောဇဘဏ်သို့ အကြောင်းကြား ၍ ခွင့်ပြုချက်ယူရမည်။
- ၁၉၂။ မည်သည့် ကြော်ငြာ အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခြင်းများနှင့် ပတ်သတ်၍ မဆို ကုန်သည်မှ ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားဖော်ပြထားသော သဘောတူညီချက်အား ကြိုတင် ရယူရမည်။
- ၁၉၃။ သီးခြားသဘောတူညီချက်မရှိပါက ကုန်သည်အနေဖြင့် ဈေးကွက်ရှာဖွေခြင်းနှင့် ရောင်းအားမြှင့်တင်ခြင်းဆိုင်ရာပစ္စည်းများအား ကမ္ဘောဇဘဏ်ဆီမှအစဉ်အမြဲတိုက်ရိုက်ရယူရမည် ဖြစ်သည်။
- ၁၉၄။ ကမ္ဘောဇဘဏ်မှ ပေးအပ်ထားသော ကမ္ဘောဇဘဏ်၏ လက်ကမ်းစာစောင်များ နှင့်/သို့မဟုတ် အခြားသော ကြော်ငြာခြင်းဆိုင်ရာ ပစ္စည်းများအား ကုန်သည်မှ ၎င်း၏ အဆောက်အအုံနှင့် ယင်းဥပစာ တွင် ပေါ်လွင်ထင်ရှားစွာ ပြသထားရှိရမည်။

၁၉၂၅။ အရောင်းဆိုင်ခွဲများသို့ ကမ္ဘောဇဘဏ်သို့မဟုတ် ၎င်း၏ ကုန်သည်များအနေဖြင့် မည်သည့် သင့်တော်သော အချိန်တွင်မဆို ဝင်ရောက်၍ ကြည့်ရှုစစ်ဆေးခွင့် ရှိမည်ဖြစ်သည်။

၁၉၂၆။ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ ကြေညာချက်ထုတ်ပြန်သည့် သုံးစွဲသူအသစ် ရရှိရန်လုပ်ဆောင်ချက်များတွင် ကုန်သည်မှ ပူးပေါင်းပါဝင်ရန် သဘောတူညီရမည်။ ယင်းကဲ့သို့ အသုံးပြုသူအသစ် ရရှိရန် လုပ်ဆောင်ချက်များတွင် ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသည့် ရောင်းအားမြှင့်တင်သူများအပါအဝင်၊ အသုံးပြုသူ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များ၊ အခြား ကုန်သည်များအတွက် အစီအစဉ်များ နှင့် ကုန်သည် အသစ်များ စွဲဆောင်ရန် လုပ်ဆောင်သည့် အစီအစဉ်များ အစရှိသဖြင့် ပါဝင်သည်။

**၂၀။ လျော်ကြေးငွေ**

**၂၀၁။ ကမ္ဘောဇဘဏ်၏ လျော်ကြေးငွေ**

အောက်ပါကိစ္စရပ်များဖြစ်ပေါ်လာပါက ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်ထံ လျော်ကြေးပေးမည် ဖြစ်သည်။<sup>၆</sup>

၂၀၁၁။ Transaction လုပ်ဆောင်ချက်မှာ ခိုင်လုံသော်လည်း ငွေပေးချေမှု စနစ်၏ ချို့ယွင်းမှု၊

၂၀၁၂။ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း ထိုသို့အသုံးရခြင်းမှာ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ ပေါ့လျော့မှုကြောင့် အသုံးပြုလိုက်ခြင်း ဖြစ်လျှင်။

**၂၀၂။ ကုန်သည်၏ လျော်ကြေးငွေ**

အောက်ပါ ရလဒ်များကြောင့် ကမ္ဘောဇဘဏ်မှ ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာမှုများ ကုန်သည်မှ လျော်ကြေးငွေပေးအပ်မည်ဖြစ်သည်။

၂၀၂၁။ ဤသဘောတူညီချက် နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ကုန်သည်၏ မည်သည့် တာဝန်ဝတ္တရားများအပေါ်မဆို ကုန်သည်မှ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းများ (သို့မဟုတ်)

၂၀၂၂။ ကုန်သည်မှ ကမ္ဘောဇဘဏ်အားပေးအပ်သည့် သတင်းအချက်အလက်များမမှန်ကန်ခြင်း (သို့မဟုတ်) သတင်းအချက်အလက်များ ထိမ်ချန်ထားခြင်း

၂၀၂၃။ Transaction ပြုလုပ်ခြင်းနှင့်ပြန်အမ်းငွေများ ပြန်လည်ထုတ်ပေးသည့် အစီအစဉ်တွင် ကုန်သည်နှင့် ၎င်း၏ဝန်ထမ်းများ၏ ပေါ့လျော့မှုကြောင့်ဖြစ်ပေါ်လာသောနစ်နာမှုများ

၂၀၂၂။ ကုန်သည်၏ ဝန်ထမ်း (သို့မဟုတ်) ယင်းကဲ့သို့ အလုပ်သမားငှားရမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့် တောင်းဆိုချက်များမဆို၊

၂၀၂၂။ ကမ္ဘောဇဘဏ်အနေဖြင့် ယခုသဘောတူစာချုပ် နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအရ လိုအပ်သော ကုန်သည်၏ ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ အသုံးပြုရာတွင် ထိုကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ ကြောင့်ဖြစ်ပေါ်လာသော အငြင်းပွားမှုများ၊

၂၀၂၂။ ကုန်သည်သည် အသုံးပြုသူ၏ သတင်းအချက်အလက်ဒေတာများကို အသုံးပြုရာတွင် ဥပဒေတရပ်ရပ်နှင့်ညီညွတ်မှုမရှိခြင်း။ ထို့အပြင် ကုန်သည်သည် ယခုဘဏ်ကပေးအပ်မည့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသုံးအဆောင်များ စက်ပစ္စည်းများအား မည်သူတို့ဦးတယောက်ကိုမျှ ပေးအပ်ရမည်မဟုတ်ပါ။

၂၀၂။ **No consequential loss**

ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်၏ ဆုံးရှုံးနစ်နာမှုများ ထိခိုက်မှုများ ပေါ်ပေါက်လာပါက ကမ္ဘောဇဘဏ်နှင့် တိုက်ရိုက်ပက်သက်နေသည့် ဆုံးရှုံးမှုများအတွက်သာ တာဝန်ရှိမည် ဖြစ်သည်။

၂၁။ **နုတ်ယူပိုင်ခွင့်**

ကုန်သည် သည် အခြားလူပုဂ္ဂိုလ်မှဖြစ်စေ၊ ကမ္ဘောဇဘဏ်မှဖြစ်စေ သို့မဟုတ် မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေ မှားယွင်းလွဲပြောင်းမိသောကြောင့် ၎င်း၏ငွေစာရင်းတွင် ပိုနေသောငွေများကို ပြန်ပေးရန်တာဝန်ရှိပါသည်။ ယင်းပိုငွေများ သည် ကုန်သည်၏ရပိုင်ခွင့်ရှိသည့်ငွေများ မဟုတ်သည့်အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေးချက်မှပေးပို့ခြင်း မရှိဘဲ သို့မဟုတ် လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ်ဖြင့် နုတ်ယူနိုင်သည်။

၂၂။ **ကိုယ်စားပြုခြင်းများနှင့် အာမခံခြင်းများ**

၂၂၂။ ကုန်သည်သည် အောက်ပါအချက်များအား အာမခံပါသည်။

၂၂၂။ ကုန်သည်တွင် ယခုစာချုပ်နှင့် ပက်သက်၍ စာချုပ်ချုပ်ဆိုခြင်းနှင့် တကွ အခြားသော ကိစ္စရပ် အသီးသီးအတွက် အခွင့်အာဏာ အပြည်အဝ ရှိရမည် ဖြစ်သည်။



၂၂၁၂။ ကုန်သည်သည် ဤစာချုပ်ကို ချုပ်ဆိုရာတွင် တည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးရမည် ဖြစ်သည်။

၂၂၁၃။ ကုန်သည်သည် ဤစာချုပ်ကို အကောင်အထည်ဖော်ခြင်း၊ လွှဲအပ်ခြင်း များပြုလုပ်ရာတွင် ပြဌာန်းထားသော ဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များကို ဆန့်ကျင်ခြင်း မရှိစေဘဲ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။

၂၂၂။ ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ်ဝန်ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့် ရည်ရွယ်ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို ကုန်သည်မှအာမခံသည်ဖြစ်သည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် ကုန်သည်မှ သဘောတူသည်ဖြစ်သည်။

**၂၃။ စာရင်းစစ်နှင့် ပုံမှန် ပြန်လည်သုံးသပ်မှုများ**

ကုန်သည်သည် ကမ္ဘောဇဘဏ်မှ စာရင်းစစ်ဝင်ခြင်းကို ခွင့်ပြုရမည်။ ထိုသို့စစ်ဆေးရာတွင် ဤသဘောတူ စာချုပ်နှင့်ပတ်သက်သော စာအုပ်များ၊ မှတ်တမ်းမှတ်ရာများ၊ အလားတူတစ်ခုနှင့်တစ်ခုဆက်နွှယ်မှုများ၊ ညွှန်ကြားချက်များနှင့် လက်ခံရရှိငွေများ စသည်တို့ကိုလဲ စစ်ဆေးမည်ဖြစ်သည်။ ကုန်သည်သည် စီးပွားရေးလုပ်ငန်း ပြောင်းလဲခြင်း သို့မဟုတ် ဆိုင်ပုံစံ ပြောင်းလဲခြင်း သို့မဟုတ် အခြားသော ပြောင်းလဲခြင်းများ ထိုပြောင်းလဲခြင်းများသည် စာချုပ်ပါ အခြားပါတီဝင်အား အကျိုးသက်ရောက်မှုရှိမည်ဆိုပါက ပြောင်းလဲခြင်းများမလုပ်ဆောင်ခင် ကြိုတင်သုံးသပ်စစ်ဆေးမှုအတွက် ကမ္ဘောဇဘဏ်ထံ အကြောင်းကြားရန်လိုအပ်ပါသည်။ ကမ္ဘောဇဘဏ်မှလဲ စာချုပ်ပါ ဝန်ဆောင်မှုများ၊ ဝန်ဆောင်ခများ ပြောင်းလဲခြင်း၊ ဝန်ဆောင်မှု အသစ်များ ထပ်မံမိတ်ဆက်ခြင်းများအတွက် ကုန်သည်ထံ အချိန်နှင့် တပြေးညီ အသိပေးသွားမည် ဖြစ်သည်။ပါတီဝင်များသည် ဖြစ်ပေါ်လာသော ကိစ္စအဝဝ အတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်။ကုန်သည်သည် ပြောင်းလဲမှု လုပ်ဆောင်လျှင် ပြောင်းလဲမှု အားလုံးအတွက် ကမ္ဘောဇဘဏ်ထံ(၇) ရက်ကြိုတင်၍ အသိပေးအကြောင်းကြားစာ ပေးပို့ရမည်။

**၂၄။ တာဝန်ရှိခြင်း၏ ကန့်သတ်ချက်**



စာချုပ်ဝင်များသည် တဖက်ပါတီ၏အမြတ်အစွန်းများ၊ ဆုံးရှုံးမှုများ၊ ဒေတာဆုံးရှုံးမှုများ၊ အခြားကုန်ကျစရိတ်များ၊ စီးပွားရေးအနှောင့်အယှက်ဖြစ်မှုများ (သို့မဟုတ်) အခြားသောအသုံးစရိတ်၊ ဒဏ်ကြေး (သို့မဟုတ်) ထိခိုက်မှုများစသည့် အကြောင်းတရားများအတွက် တာဝန်ရှိမည်မဟုတ်ပါ။ သို့ရာတွင် ဤသဘောတူညီချက်နှင့် ဆက်စပ်နေပြီး စာချုပ်ဝင်တဖက်မှ ဆုံးရှုံးစေရန် တမင်တကာလုပ်ဆောင်ခြင်းသော်လည်းကောင်း ပေါ့ဆခြင်းသော်လည်းကောင်း (သို့မဟုတ်) အရည်အချင်းများမရှိသော သူတဦးအားစာချုပ်ဝင်မှ နေရာခန့်အပ်ထားခဲ့ခြင်းများကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ရသည်ဆိုပါက ၎င်းဆုံးရှုံးမှုများအတွက် ဆုံးရှုံးအောင် လုပ်ဆောင်သူပါတီတွင် တာဝန်ရှိမည် ဖြစ်ပါသည်။

**၂၅။ လျှို့ဝှက်ဈေးဝယ်သူများ**

ကမ္ဘောဇဘဏ်သည် ကုန်သည်၏ ဝန်ဆောင်မှု အရည်အသွေးအား ဆန်းစစ်နိုင်ရန်လျှို့ဝှက်ဈေးဝယ်သူများ (Mystery Shoppers) စေလွှတ်၍စမ်းသပ်ဝယ်ခိုင်းမည် ဖြစ်သည်။

**၂၆။ လွှဲပြောင်းခြင်း နှင့် ဆက်ခံသူများ**

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ကုန်သည် သည် မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့အား ကမ္ဘောဇဘဏ်၏ စာဖြင့် ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း မပြုရပါ။ ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မပါဘဲ ကုန်သည်မှ တာဝန်ပေးအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအား ပျက်ပြယ်သည်ဟု မှတ်ယူရမည်။ ကမ္ဘောဇဘဏ်သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများကို ကမ္ဘောဇဘဏ်၏ မည်သည့် တာဝန်ပေးအပ်ခြင်းခံရသူသို့ဖြစ်စေ သို့မဟုတ် မည်သည့် ဆက်ခံသူသို့ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်းတို့ ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

**၂၇။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ**

ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောမလွန် ဆန်နိုင်သောဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှုမရှိသော်လည်း





ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှကျိုးကြောင်း ဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့်ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာရသည့် မည်သည့်လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်းများအတွက်မဆို ကမ္ဘောဇဘဏ်တွင်တာဝန်မရှိ ကြောင်းကို ကုန်သည်သည်နားလည်သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် ယင်းသို့သောအခြေအနေများကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများ ကြုံတွေ့နေရသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့်အချိန်အထိ ကမ္ဘောဇဘဏ်ကပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည်ဖြစ် သည်။ ထိုသို့သောအခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ်ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသောတာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟုမှတ်ယူခြင်းမရှိစေရပါ။

**၂၈။ ဆက်လက်အသက်ဝင်ခြင်း**

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့်မတူဘဲ သီးခြားသက်ဝင်မှုရှိမည် ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေ တစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများ ဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက် များအားထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။

**၂၉။ တာဝန်ရှိမှုမှ ကင်းလွတ်ခြင်း**

ကမ္ဘောဇဘဏ်သည် ကုန်သည်မှ ၎င်း၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်များ ဖော်ပြထားရှိခြင်း (သို့မဟုတ်) သွက်ဂိုက်ညွှန်းဆိုခြင်းများ၊ စာဖြင့်ရေးသားထားသော (သို့မဟုတ်) နှုတ်ဖြင့်မြွက်ဟသောစကားများ အတွက် တာဝန်ရှိလိမ့်မည် မဟုတ်ပါ။ ထို့အတူ ကုန်သည်သည် ကမ္ဘောဇဘဏ်မှ ဝန်ဆောင်မှုများပေးရာတွင် အဆင်မပြေမှုများ ရှိမည်ကို နားလည် သိရှိ သဘောပေါက်ပါသည်။





**၃၀။ သက်ဆိုင်မှု မရှိခြင်း**

ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များတွင်ပါဝင်သော မည်သည့်ပြဋ္ဌာန်းချက်မဆိုကြောင့် ဤစည်းမျဉ်းနှင့် စည်းကမ်းချက်များကို သဘောတူထားသည့် ကုန်သည်နှင့် ကမ္ဘောဇဘဏ်တို့သည် အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သူ၊ ဖက်စပ်လုပ်ငန်းလုပ်ကိုင်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။ အသုံးပြုသူနှင့် ကမ္ဘောဇဘဏ်တို့သည် သီးခြားလွတ်လပ်သော သူများဖြစ်ပြီး မည်သည့်ဖက်ကမဆို အခြားတစ်ဖက်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်ခြင်း များအတွက်တာဝန်မရှိစေရ။

**၃၁။ ပြင်ဆင်ခြင်း**

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားခြင်းကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့်အပြည့်အဝရှိကြောင်းကို ကုန်သည်ကသိရှိသဘောတူပါသည်။ ဝက်ဘ်ဆိုက် သို့မဟုတ် KBZPay Application တွင်ဖော်ပြပေးထားမည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် ကုန်သည်တွင် တာဝန်အပြည့်အဝရှိပါသည်။ ဤစည်းစည်းကမ်းသတ်မှတ်ချက်များအား ပြောင်းလဲမှု သို့မဟုတ် အပြောင်းအလဲများ ပြုလုပ်ပြီးနောက် ကုန်သည် သည် ဤဝန်ဆောင်မှု၏ မည်သည့်အသုံးပြုမှုတိုင်းအတွက်မဆို ဤပြောင်းလဲသွားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အကျုံးဝင်သက်ရောက်မှုရှိမည်ဖြစ်သည်။

**၃၂။ စွန့်လွှတ်ခြင်း**

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်ရန် မည်သည့်ဖက်ကမဆိုပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ခုစီ တိုင်းနှင့်ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက် ယူခြင်းမရှိစေရ။





**၃၃။ အခွန်အခများ**

ဤသဘောတူညီချက်စာချုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အခွန်စည်းကြပ်သည့် ဥပဒေများ အရ အကျိုးသက်ရောက်စေရမည် ဖြစ်ပြီး စာချုပ်ဝင်တိုင်း အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ပစ္စည်းနှင့် အနာဂတ် အခွန်အခများ၊ အကောက်ခွန်များ၊ သွင်းကုန်ပေါ်စည်းကြပ်ကောက်ခံခွန်များ၊ အဖိုးအခများ၊ သွင်းကုန်များ နှင့် အခြားသော အဖိုးအခများ၊ ဝင်ငွေ၊ ထိမ်ချန်ထားငွေများ၊ သွင်းကုန်၊ အဝယ်၊ အရောင်း၊ အသုံးပြုခ၊ အနုတ်အသိမ်း၊ တန်ဖိုးထပ်ဆောင်းခ၊ ရငွေ စုစုပေါင်း၊ စုစုပေါင်း လခများ၊ နှင့် အလားတူ အကဲဖြတ်ခြင်းများအပေါ် အကောက်ခွန်အာဏာပိုင်မှကောက်ခံသော အကောက်ခွန်များနှင့် အခြားအခွန်အခများအားလုံးပါဝင်သည်။

**၃၄။ လွှမ်းမိုးသော ဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း**

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်း ဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိတရားရုံးများတွင်သာ ရှိစေရမည် ဖြစ်သည်။

**၃၅။ ဘာသာစကား**

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ်သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သော ကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည် ဖြစ်သည်။

**၃၆။ စည်းကမ်းသတ်မှတ်ချက်များ၏ ဆက်လက် တည်တံ့ရေး**

စာချုပ်တွင်ပါဝင်သော ပိုဒ်ခွဲများ ဖြစ်သည့် လျော်ကြေးငွေ ပိုဒ်ခွဲ၊ ယုံကြည်စိတ်ချရခြင်း ပိုဒ်ခွဲ၊ အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုစည်း နှင့် ယှဉ်ပြိုင်စေခြင်းမပြုရမည့် တာဝန်ဝတ္တရားများ အားလုံးသည် စာချုပ်ရပ်စဲပြီးဖြစ်သော်လည်း ဆက်လက် တည်တံ့နေမည်ဖြစ်သည်။





**၃၇။ တိုက်ရိုက် ပေးချေရန်ငွေများအတွက် အခွင့်ပြုခြင်း**

ကမ္ဘောဇဘဏ် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အငြင်းပွားမှု၊ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကမ္ဘောဇဘဏ်အနေဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးပြီးနောက် လိုအပ်လာပါက ကုန်သည်၏ ဘဏ်ငွေစာရင်းထဲမှ ထိုအငြင်းပွားဖွယ် ငွေပမာဏအား နှုတ်ယူမည်ဖြစ်သည်။ အကယ်၍ ပေးချေရမည့် ငွေပမာဏ မှာ ၎င်း၏ဘဏ်ငွေစာရင်းထဲ၌ လုံလောက်စွာ မရှိပါက ကုန်သည်မှထိုငွေပမာဏအား ဖြည့်သွင်းပေးရန် သဘောတူညီပါသည်။

ကုန်သည် အသိအမှတ်ပြုသည်မှာ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ဖတ်ရှုပြီး၍ နားလည် သဘောပေါက်ကြောင်းနှင့် ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သတ်၍ လိုက်နာဆောင်ရွက် မည်ဖြစ်ကြောင်းကို ဝန်ခံ၍ သဘောတူညီပါသည်။

**၃၈။ ဆက်သွယ်ရန် အချက်အလက်များ**

Call Center: +95 9969963211  
Support Email: [query.kbzpay@kbzbank.com](mailto:query.kbzpay@kbzbank.com)  
Website: [www.kbzbank.com](http://www.kbzbank.com)

